

ယာဉ်ရပ်နားခြင်း၊ လမ်းစည်းကမ်းများနှင့် သင်၏ တာဝန်

အများပြည်သူ အကျိုးအတွက် ဗစ်တိုးရီးယားပြည်နယ်ရှိ လမ်းများကို ဘေးကင်း၍ စည်းကမ်းရှိရှိ အသုံးပြုနိုင်စေရန် ယာဉ်ရပ်နားမှုနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေများ ပြဋ္ဌာန်းထားသည်။

သင်၏ တာဝန်ဝတ္တရား


လိုင်စင်ရ ယာဉ်မောင်းတစ်ဦးအနေဖြင့် သင်သည် လမ်းစည်းကမ်းများကို သိရှိနားလည်ပြီး ၎င်းတို့ကို အချိန်ပြည့် စောင့်ထိန်းလိုက်နာမည်ဟု မျှော်လင့်ပါသည်။ လမ်းစည်းကမ်းများကို လိုက်နာရန် ပျက်ကွက်လျှင် စည်းကမ်းမဲ့ ယာဉ်ရပ်ထားခြင်းအတွက် ဒဏ်ငွေဆောင်ရန် သတိပေးစာရရှိနိုင်သည်။ ဤဒဏ်ငွေကို မပေးဆောင်လျှင် ပြဋ္ဌာန်းဥပဒေအရ ပေးဆောင်ရန် ကုန်ကျစရိတ်များနှင့် ဥပဒေရေးရာ အရေးယူဆောင်ရွက်မှုများ ရှိနိုင်သည်။

ကောင်စီ၏ တာဝန်ဝတ္တရား

ကျွန်ုပ်တို့သည် အောက်ပါတို့ကို သေချာလုပ်ဆောင်ပါမည်-

- ယာဉ်ရပ်နားရန်နေရာများကို ပြည်သူလူထုအကြား မျှမျှတတ အသုံးပြုနိုင်စေရန်
- မော်တော်ကား အသုံးပြုသူများနှင့် ခြေလျင်သွားလာသူများအတွက် သွားလာမှု အနှောင့်အယှက်မဖြစ်စေရန် သို့မဟုတ် အဆင်မပြေ မဖြစ်စေရန်
- ဘေးကင်းလုံခြုံမှုမရှိစွာ ယာဉ်ရပ်နားခြင်းကြောင့် ဖြစ်လာသည့် အန္တရာယ်မှန်သမျှကို အတတ်နိုင်ဆုံး လျှော့ချရန်

အချိန်ကြာမြင့်စွာ ယာဉ်ရပ်နားခြင်း



ယာဉ်ရပ်နားရန် နေရာများကို လူများစွာ အသုံးပြုနိုင်စေရန် အချိန်ကန့်သတ်ချက်များ သတ်မှတ်ထားသည်။

ယာဉ်ရပ်နားမှု ထိန်းချုပ်ရေး ဆိုင်းဘုတ်သည် လမ်းတစ်လျှောက် သို့မဟုတ် နေရာတစ်ခုလုံးနှင့် သက်ဆိုင်ပြီး ထိုနေရာတွင် သင့်ယာဉ်ကို ခွင့်ပြုချိန်ထက်ကျော်လွန်၍ ဆက်တိုက်ရပ်ထား၍ မရပါ။

ဤဆိုင်းဘုတ်သည် ကျောင်းဖွင့်ရက်များတွင် မနက် 8 နာရီမှ 5 နာရီအတွင်း 15 မိနစ်သာ ယာဉ်ရပ်နားနိုင်သည်ဟု ဆိုလိုသည်။


မှန်ကန်စွာ ယာဉ်ရပ်နားခြင်း

သင်သည် ယာဉ်ရပ်နားရန် နေရာ၏ သတ်မှတ်ထားသော မျဉ်းများအတွင်းသာ ယာဉ်ရပ်ရမည်။ ယာဉ်မောင်းသည် စက်ဘီးသွားရန်လမ်း၊ လူသွားလမ်း၊ ဘီးတပ်ယာဉ်များနှင့် ခြေလျင်သွားသူများအတွက် ယာဉ်လမ်းကြော၊ လမ်းလယ်ကြော သို့မဟုတ် ကန့်သတ်ဧရိယာ၏ လမ်းဘေးရှိ အပင်လမ်းကြောများတွင် ခွင့်ပြုဆိုင်းဘုတ်မရှိလျှင် ယာဉ်မရပ်ရပါ။



ယာဉ်မရပ်ရ ဆိုသည်မှာ လုံးဝ ယာဉ်ရပ်နားခြင်းမပြုရဟု ဆိုလိုသည်။ သင်က တစ်ယောက်ယောက်ကို ကားပေါ်မှ ချပေးသည်ဖြစ်စေ၊ အင်ဂျင်ဖွင့်ပြီး ကားထဲတွင်နေသည်ဖြစ်စေ၊ မည်သည့်နည်းနှင့်မျှ ယာဉ်ရပ်၍မရဟု ဆိုလိုသည်။



ယာဉ်မရပ်ရ ဇုန်များကို အဝါ၊ အမည်း၊ ပလက်ဖောင်းဘောင်းများဖြင့်လည်း သတ်မှတ်နိုင်သည်



ပလက်ဖောင်းနှင့် ကပ်၍ရပ်ထားသော ယာဉ်၏ဘေးတွင် အပြိုင်ရပ်ခြင်းသည် လမ်းစည်းကမ်းချိုးဖောက်ခြင်းဖြစ်သည်။

နှစ်လမ်းသွား လမ်းများတွင် ယာဉ်ရပ်သည့်အခါ လမ်း၏ လက်ဝဲဘက်တွင် ရပ်ရမည်။ သင့်ယာဉ်က သွားရာလမ်းကို မျက်နှာမူထားရမည်။ ဆိုလိုသည်မှာ တစ်လမ်းသွား လမ်းများမှလွဲ၍ အခြားနေရာများတွင် စတီယာရင်ဘီးကို ပလက်ဖောင်းနှင့် မကပ်ဘဲ ခရီးသည်ဘက်ခြမ်းကိုသာ ပလက်ဖောင်းနှင့် ကပ်ရပ်ရမည်။

ကိုယ်ပိုင်လမ်းများ



ယာဉ်မောင်းများသည် ကိုယ်ပိုင်လမ်းများတွင် ကန့်လန့်ဖြတ် ယာဉ်မရပ်ရဘဲ အဝင်၊ အထွက်လုပ်နိုင်စေရန် လမ်းကြောင်းရှင်းပေးထားရမည်။

ယာဉ်မောင်းများသည် ကျောင်းသားကို ကြိုရန် သို့မဟုတ် ချပေးရန် စောင့်နေစဉ် ကိုယ်ပိုင်လမ်းများတွင် ယာဉ်မရပ်ရပါ။

ယာဉ်ရပ်နားခွင့်



အဖြူ၊ အပြာ သင်္ကေတပါ မသန်စွမ်းသူ ယာဉ်ရပ်နားခွင့် ပါမစ်ရှိသူ သို့မဟုတ် မသန်စွမ်းသူ ယာဉ်ရပ်နားခွင့် ကိုင်ဆောင်သူအား ကားအဆင်း၊ အတက် လုပ်နိုင်စေရန် ကားရပ်နားမည့် ယာဉ်မောင်းကသာ ယာဉ်ရပ်နားရန်နေရာကို အသုံးပြုနိုင်သည်။ ယာဉ်ပေါ်တွင် မသန်စွမ်းဖြစ်နေသူ စီးနင်းလိုက်ပါမှသာ ယင်းပါမစ်များ အကျိုးဝင်သည်။

ရဲအရာရှိ သို့မဟုတ် မော်တော်ပီကယ်က တောင်းလျှင် ယာဉ်မောင်းသည် မိမိ၏ အမည်နှင့်လိပ်စာကို ပြော၍ လိုင်စင်ကတ်နှင့် ပါမစ်ကို ထုတ်ပေးရမည်။

ယာဉ်ရပ်နားမှုအတွက် ဘေးကင်းရေး အကြံပြုချက်များ

သင့်ကလေး၏ ကျောင်းပတ်ဝန်းကျင်ရှိ လမ်းမများ သို့မဟုတ် လမ်းသွယ်များတွင် ယာဉ်ရပ်နားပါက-

1. သင့်ကလေးကို ကျောင်းသို့ ဘေးကင်းစွာ ပို့ဆောင်ပေးရန် အချိန်လုံလုံလောက်လောက် ယူပါ။ ကျောင်းသို့ လမ်းလျှောက်သွားနိုင်သည့် မလှမ်းမကမ်းနေရာတွင် ယာဉ်ရပ်ရန် စဉ်းစားပါ။
2. ယာဉ်အသွားအလာ ထိန်းချုပ်ရေး ဆိုင်းဘုတ်များနှင့် ကျောင်းသို့ လမ်းဖြတ်ကူးမှုကို ကြီးကြပ်ပေးသူများ၏ ညွှန်ကြားချက်များကို လေ့လာပါ။
3. သင့်ကလေးငယ်နှင့်အတူ ဘေးကင်းစွာ ကြိုပို့နိုင်မည့်နေရာနှင့် အချိန်ကို စီစဉ်တိုင်ပင်ထားပါ။ ကားပေါ်မှ ဆင်း၍ လမ်းဖြတ်ကူးရန် ဘေးကင်းသည့် နေရာများကို ရှာပါ။
4. လမ်းဖြတ်ကူးနေစဉ် သင့်ကလေးငယ်ကို ဘယ်သောအခါမှ မခေါ်ပါနှင့်။ လမ်းကို ပြေး၍ ဖြတ်ကူးခြင်းသည် သင့်ကလေးအတွက် အန္တရာယ်ရှိနိုင်သည်။

- ✓ လမ်းနှင့်ကျောင်း ပတ်ဝန်းကျင်ရှိ ကျွန်ုပ်တို့၏ ကလေးငယ်များ၊ အခြား ခြေလျင်သွားသူများနှင့် ယာဉ်မောင်းများကို ဘေးကင်းလုံခြုံစေရန် ကျွန်ုပ်တို့ဆောင်ရွက်ပေးလိုပါသည်။
- ✓ ကလေးငယ်များသည် ခုခံနိုင်စွမ်းအားနည်းသူများဖြစ်ပြီး စိတ်ကူးပေါက်သလို မကြာခဏ ပြုမူတတ်ကြသည်။ လမ်းဖြတ်ကူးရာတွင် လူကြီးများအနေဖြင့် စံပြဥပမာအဖြစ် ရှေ့ဆောင်လမ်းပြ၍ လမ်းအန္တရာယ် ကင်းရှင်းရေး အလေ့အထကောင်းများ သတ်မှတ်ပေးရန် အရေးကြီးသည်။
- ✓ သင့်ကလေးအပြင် သင့်ကလေး၏ အတန်းဖော်များနှင့် သူငယ်ချင်းများ ဘေးကင်းလုံခြုံစေရန်အတွက် ဤစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ပေးပါ။
- ✓ ဤစည်းကမ်းများကို မိဘတိုင်း လိုက်နာလျှင် ကျောင်းသား ကလေးငယ်များ အားလုံးအတွက် ပို၍ ဘေးကင်းလုံခြုံစေမည်ဖြစ်သည်။